

轻吹拂着。

ဗြာင်းပျောင်း နှစ် *<nyin: pyaun:>* 柔和, 文雅: ဝကားပြော ~ သည်။ 谈吐文雅。

ဗြာင်း I နှစ် *<nyaun>* ①【植】榕树 *Ficus* 有: ~ ဗြာင်း 纯叶榕 *Ficus Obtusifolia* *Ficus Cordifolia* / ~ ချောင်း 斑点榕, 雀榕 *Ficus Infectoria*, *Ficus Tiakela* / ~ ခြောက် 垂叶榕 *Ficus Benjamina* / ~ ဂျို့ 高山榕 *Ficus Rumphii Nervosa* / ~ ပြော 闊叶榕 *Ficus Rumphii nervosa* / ~ အော်မိန္ဒရီ 菩提榕 *Ficus Religiosa* (bo tree tipal tree) / ~ မွှေ့ 菩提树座(专指释迦牟尼成佛时坐的地方) / ~ ထောင်း 一种枝叶密树干短的榕树 / ~ သာကြံ 细叶榕 *Ficus Gibbsa* / ~ သဖန်း 环榕 *Ficus Annulata Bluma* / ~ အုပ် 小叶榕 *Ficus Retusa* / ပြည် ~ 印度榕等多种 ②(诗) = ဗြာင်းစောင်း II မာာ *<nyaun>* 咪, 喵(猫叫声)

ဗြာင်းကန်း နှစ် *<nyaun gan>* ①【动】逼缅鸡 ②(缅甸孩子们玩弹子时数数用)三对, တပြုး: တလဲ၊ ~၊ ထမ်းပိုး၊ အကျိုး: 一对、两对、三对、四对、十个


ဗြာင်းကြက်ပေါင်း နှစ် *<nyaun kyet paun>* 【植】印度橡树 *Ficus Elastica*

ဗြာင်းချိုင်းအိုး နှစ် *<nyaun gyin: o/nyaun khyin: o>* 灶王爷

ဗြာင်းဇော် နှစ် *<nyaun zi:>* ①榕树胶 ②胶状物

ဗြာင်းဇော်ကျော် ကား *<nyaun zi: kya'>* 把糖熬得又粘又稠: သက္ကားကျော်တဲ့အော်လောင်းမွှေ့အကြားမွှော်တွေ့မှ ~ လာတယ်။ 熬糖时用勺子搅拌很久才能变得又粘又稠。

ဗြာင်းစောင်း နှစ် *<nyaun zaun:>* 卧塌



ဗြာင်းစောင်း

ဗြာင်းညည်ညည်း နှစ် *<nyaun nyi' nyi'>* = ဗြာင်းနာနာ

ဗြာင်းတံ့ *<nyaun dan>* 涂榕树胶的捕鸟杆

ဗြာင်းနာနာ ကား *<nyaun na an>* 有气无力地, 细声细气地: ~နှင့်ပြောသည်။ 细声细气地说。

ဗြာင်းပင်တွေ့ နှစ် *<nyaun bin t-hsei>* 一种类似“摸瞎子”的缅甸儿童游戏

ဗြာင်းပတ်ပင် နှစ် *<nyaun bat pin>* 和榕树长在一起被榕树根缠住的树

ဗြာင်းမှတ်ဆိတ် နှစ် *<nyaun mout hseit>* ①榕树干生的气

根 ②树干生气根多而下垂的榕树

ဗြာင်းမှိုး ကား *<nyaun myo>* 建筑物或树木被榕树团团缠住

ဗြာင်းမြစ်တူး: ကား *<nyaun myit tu:>* (喻)揭老底: ဘူး ဗြာင်းမြစ်တိုးလိုက်သည်။ 揭了他的老底。/ ~ ယင်ပုတ်သင် ဥတ္တပေါ်ကုန်လိုပ်မှတ်၏။ (喻)一揭穿就要全都暴露了。

ဗြာင်းရေ နှစ် *<nyaun yei>* ①【佛】①缅历二月十五日浇菩提树的祭水 ②祝福祷告时浇下的水

ဗြာင်းရေပန်းအိုး နှစ် *<nyaun yei pan: o:>* = ဗြာင်းရေအိုး

ဗြာင်းရေပွဲ နှစ် *<nyan yei bwe:>* = ဗြာင်းရေပွဲနှုန်း

ဗြာင်းရေလောင်း ကား *<nyaun yei laun:>* = ဗြာင်းရေလော်

ဗြာင်းရေသွာ်း ကား *<nyaun yei thun:>* 【佛】给菩提树浇水 ဗြာင်းရေသွာ်းပွဲ နှစ် *<nyaun yei thun: bwe:>* 缅历二月十五日浇菩提树节, 浴佛节: ကဆိုး ~ 缅历二月浴佛节

ဗြာင်းရေအိုး နှစ် *<nyaun yei o:>* 敬佛用的插花陶罐

ဗြာင်းရေအိုးဝင်း နှစ် *<nyaun yei o: zin>* 摆放 ဗြာင်းရေအိုး 的架子

ဗြာင်းရေအိုးဝင်ပန်းအိုးဝင်း နှစ် *<nyaun yei o: zin pan: o: zin>* 小孩各自把一条腿向后翘, 勾在一起的一种玩法(类似中国儿童的“编花篮”游戏)

ဗြာင်းရေအိုးပန်း နှစ် *<nyaun yei o: ban:>* 【植】插在敬佛的花罐内的一种常绿植物

ဗြာင်းရှုံးတိုး နှစ် *<nyaun yan: dain>* 【建】建筑物西北角的柱子(一说是西南角的柱子)

ဗြာင်းရွက် နှစ် *<nyaun ywet>* ①榕树叶 ②一种榕叶状装饰花纹 ③铁马(悬挂在缅甸佛塔顶部或庙宇屋檐下的金属小片, 状如榕树叶) ④缅甸弯琴颈部顶端榕叶状部分(见 ဗြာင်းကောက် 图)

ဗြာင်းရွက်အကား နှစ် *<nyaun ywet a-ka'>* (资本主义国家流行的一种裸体舞

ဗြာင်းရွှေ့ နှစ် *<nyaun shwei>* 良瑞市(掸邦西部城镇)

ဗြာင်း I နှစ် *<nyaun:>* ①长久: မတွေ့ရတာလဲရက်အတော် ~ နေပါပေါ့လား။ 好久没见面啦! ②老, 旧: ရွက် ~ 枯叶

II ကား *<nyaun:>* ①酸疼, 累: ခါး ~ သည်။ 腰酸。/ ခေ ထိုင်စားပါအိုးမတ်တတ်ကြီး ~ ရော့မယ်။ 请坐! 老站着该累了。②(弹簧、弓等)弹力减弱 ③受……影响, 受……控制 ④将烟叶弄平展(以便卷烟): ဆေးလိပ်လိပ်ယောက်ကိုအရင် ~ ထားရတယ်။ 卷烟时先得把菸叶弄平展。III နှစ် *<nyaun:>* ①芽, 苗, 苞蕾 ②【医】淋病; 后淋, 慢性淋病性尿道炎 ③(古)蚕丝

ဗြာင်းကျော် ကား *<nyaun: kya'>* 患淋病: ~ ရော့ 有淋病

ဗြာင်းချိုး ကား *<nyaun: khyi'>* 酸疼: ပင်ပန်းကြီးစား ~ နေ အောင်ကုန်ရှုံးကောက်စိုက်ရသည်။ 弯腰插秧, 累得浑身酸疼。

ဗြာင်းညာ ကား *<nyaun: nya>* ①酸疼, 累: တနေကုန်စာထိုင်